

ရည်ရွယ်ချက်

Purpose

- ☐ ခရီးသွားအာမခံဆိုသည်မှာ ခရီးသွားပြည်သူများအတွက် မမျှော်လင့်ဘဲ ရင်ဆိုင်ကြုံတွေ့ရမည့် လူမှုရေး ဒုက္ခများကို ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန် ဖြစ်ပါသည်။
Travel Insurance is the benefits upon unavoidable reasons during holiday or business travel.

အာမခံထားခွင့်ရှိသူ

Eligible Person

- ☐ ပြည်တွင်း၊ ပြည်ပခရီးစဉ်ကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးအငှားယာဉ်ဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ၊ အများပြည်သူသုံးယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ။
All Travelers who travel by air craft, water craft, own car (or) rental car, public transport.

ပရီမီယံပေးသွင်းပုံ

Premium Payment Type

- ☐ ကျသင့်ပရီမီယံကို တစ်လုံးတည်းပေးသွင်းရပါမည်။
Premium should be paid in lump sum.

အာမခံသက်တမ်း

Policy Term

- ☐ ပြည်တွင်းခရီးစဉ်များအတွက် နေ့ချင်းပြန် (၁) ရက် ခရီးမှ အများဆုံး (၃) လ ခရီးအထိ။
From day travel (1 day) up to (3) months for domestic travel.
- ☐ ပြည်ပခရီးစဉ်များအတွက် (၁) ပတ်ခရီးမှ အများဆုံး (၃) လ ခရီးအထိ။
From 1 week up to (3) months for overseas travel.
- ☐ မိုင်(၁၀၀) အောက်ခရီးစဉ်များအတွက် - ခရီးတစ်ခေါက်၊ (ခရီးစဉ်အစမှအဆုံး)
One trip under 100 miles trip.

အာမခံအကာအကွယ်

Insurance Coverage

- ☐ ခရီးစဉ် အစမှအဆုံးအထိ အာမခံလက်မှတ်ဝယ်ယူပြီး စီးနင်းလိုက်ပါသည့် ခရီးသည်များ သယ်ယူပို့ဆောင်သော ယာဉ်ကြောင့်ဖြစ်စေ၊ အာမခံထားသူ၏ မတော်တဆဖြစ်ရပ်များကြောင့်ဖြစ်စေ၊ သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း။
Travelers can cover injury, permanent disability and death due to accident on the transport from the day of departure until the end of the trip.

ပြည်တွင်း/ပြည်ပခရီးစဉ်ခရီးသွားအာမခံ (Local / Overseas Travel Insurance)

အာမခံထားငွေ

Sum Insured

- ☐ အနည်းဆုံး (၁) ယူနစ်ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ်ကျပ်သိန်း (၁၀၀) အထိ။
From MMK (500,000) for (1) unit up to maximum MMK (10,000,000) for (20) units.

ပရီမီယံနှုန်းထားဇယား

Premium Rating Table

အာမခံအမျိုးအစား Type of Insurance	သက်တမ်း Term	ခရီးစဉ်ကာလ Trip period	ပရီမီယံနှုန်း(၁)ယူနစ်လျှင် Premium for(1)unit	အကျိုးခံစားခွင့် Benefits
ပြည်တွင်းခရီးစဉ်များအတွက် ခရီးသွားအာမခံ Travel local individual	(၁)ရက်မှ (၃)လအထိ From (1)day to (3)months	(၁)ရက်ခရီး (1)day trip	၁၀၀ ကျပ် (MMK 100)	(၁)ယူနစ်မှ (၂၀)ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။ Can purchase from (1)unit up to maximum (20) units
		(၃)ရက်ခရီး (3)days trip	၁၅၀ ကျပ် (MMK150)	
		(၁)ပတ်ခရီး (1)week trip	၂၀၀ ကျပ် (MMK 200)	
		(၂)ပတ်ခရီး (2)weeks trip	၂၅၀ ကျပ် (MMK 250)	
		(၁)လခရီး (1)month trip	၃၀၀ ကျပ် (MMK 300)	
		(၁)လနှင့် (၁၅)ရက်ခရီး (1) month & (15)days trip	၃၅၀ ကျပ် (MMK 350)	
		(၂)လခရီး (2)months trip	၄၀၀ ကျပ် (MMK 400)	
		(၂)လနှင့် (၁၅)ရက်ခရီး (2) months & (15)days trip	၄၅၀ ကျပ် (MMK 450)	
		(၃)လခရီး (3)months trip	၅၀၀ ကျပ် (MMK 500)	

အမျိုးအစား Insurance Type	သက်တမ်း Term	ခရီးစဉ်ကာလ Trip Period	ပရီမီယံနှုန်း(၁)ယူနစ်လျှင်(ကျပ်) Premium for (1)unit (MMK)	အကျိုးခံစားခွင့် Benefits
ပြည်ပခရီးစဉ်များအတွက် ခရီးသွားအာမခံ Travel Insurance for Overseas travel	(၁)ပတ်မှ (၃)လအထိ From (1)week to (3)months	(၁)ပတ်ခရီး (1)week trip	၂၀၀ ကျပ် (MMK 200)	(၁)ယူနစ်မှ (၂၀)ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။ Can purchase from (1) unit up to maximum (20) units
		(၂)ပတ်ခရီး (2)weeks trip	၂၅၀ ကျပ် (MMK 250)	
		(၁)လခရီး (1)month trip	၃၀၀ ကျပ် (MMK 300)	
		(၁)လနှင့် (၁၅)ရက်ခရီး (1) month & (15) days trip	၃၅၀ ကျပ် (MMK 350)	
		(၂)လခရီး (2)months trip	၄၀၀ ကျပ် (MMK 400)	
		(၂)လနှင့် (၁၅)ရက်ခရီး (2) months & (15)days trip	၄၅၀ ကျပ် (MMK450)	
		(၃)လခရီး (3)months trip	၅၀၀ ကျပ် (MMK500)	

ပြည်တွင်း/ပြည်ပခရီးစဉ် အတွက် အကျိုးခံစားခွင့်
Benefits for Domestic/Overseas Travel Insurance
အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့်
Benefit for Death

- ☐ အနည်းဆုံး (၁)ယူနစ်ကျပ် (၅)သိန်းမှ အများဆုံး (၂၀)ယူနစ်ကျပ်သိန်း (၁၀၀)အထိ အကျိုးခံစားခွင့်ရှိသူထံသို့ ထုတ်ပေးပါမည်။
Minimum MMK 500,000 for (1) unit up to maximum MMK 10,000,000 for (20) units will be paid to beneficiary.

တာဝန်စဉ်မသန်စွမ်းခြင်းမှု အကျိုးခံစားခွင့်
Benefit for Total Permanent Disability

- ☐ အာမခံထားသည့် ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရ၍ တာဝန်စဉ်မသန်စွမ်းခြင်းကြောင့် ဆရာဝန်၏ထောက်ခံချက်အပေါ်မူတည်ပြီး အကယ်၍ (၁၀၀%)တာဝန်စဉ်မသန်စွမ်းခြင်းကြောင့် ဆရာဝန်မှ ထောက်ခံပါက အာမခံထားငွေကို အပြည့်အဝ တစ်လုံးတည်း ထုတ်ပေးပါမည်။
Benefit will be paid as lump sum payment for total permanent disability due to injury with Doctor's recommendation for total permanent disability.

ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
Benefit for Injury

- ☐ အာမခံထားသူ ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်ပေါ်အခြေခံ၍ ရသင့်သည့် အကျိုးခံစားခွင့်ကို ထုတ်ပေးပါမည်။
Benefit will be paid base on Doctor's recommendation of doctor if the insured get injured.

ဆေးရုံတက်ခြင်း/ဆေးကုသစရိတ်ထုတ်ပေးခြင်း
Benefit for Hospitalization/ Medical Expense Reimbursement

- ☐ အာမခံထားသူသည် ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးကုသမှုခံယူသည့် ကာလအတွက် ရက်သတ္တပတ်တစ်ပတ်လျှင် (၁)ယူနစ်အတွက် ကျပ်(၄,၀၀၀)နှုန်းဖြင့် ရက်သတ္တပတ် (၅၂)ပတ်အထိခံစားခွင့်ရှိပါသည်။
MMK 4,000/unit for (1)week up to maximum (52)weeks will be paid for expenses during hospitalization that the insured undergo treatment due to injury.
- ☐ အာမခံထားသူသည် ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးကုသမှုခံယူပြီးသော်လည်း အလုပ်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့ အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိသည့် ကာလအတွက် ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ယူနစ်အတွက် ကျပ်၄၀၀၀နှုန်းဖြင့် ဆေးရုံတက်၍ ဆေးကုသမှုခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် (၅၂)ပတ်အထိခံစားခွင့်ရှိပါသည်။
MMK 4,000/unit for (1)week up to maximum (52) weeks including expenses during hospitalization will be paid if the insured not able to work completely after the hospital treatment.

ဝိုင် (၁၀၀) အောက်ခရီးစဉ် (Under 100 miles trip)

အာမခံထားငွေ
Sum Insured

- ☐ အာမခံထားငွေ ပုံသေ ကျပ်သိန်း (၂၀)
Only MMK 2,000,000

ပရီမီယံ
Premium

- ☐ ဂိတ်အစမှ အဆုံးအထိ ကျပ် (၁၀၀)
MMK 100 for one trip under 100 miles

အကျိုးခံစားခွင့်
Benefits

အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့်
Benefit for Death

- ☐ အကျိုးခံစားခွင့် ကျပ်သိန်း (၂၀) အား အကျိုးခံစားခွင့်ရှိသူထံသို့ ထုတ်ပေးပါမည်။
MMK 2,000,000 will be paid to the beneficiary

တာဝန်စဉ်မသန်စွမ်းခြင်းမှု အကျိုးခံစားခွင့်
Benefit for Total Permanent Disability

- ☐ အာမခံထားသည့် ခရီးသည်တစ်ဦးထိခိုက်ဒဏ်ရာရ၍ တာဝန်စဉ်မသန်စွမ်းခြင်းကြောင့် ဆရာဝန်၏ထောက်ခံချက်ပေါ်မူတည်ပြီး အကယ်၍ (၁၀၀%)တာဝန်စဉ်မသန်စွမ်းခြင်းကြောင့် ဆရာဝန်မှ ထောက်ခံပါက အာမခံထားငွေကို အပြည့်အဝ တစ်လုံးတည်း ထုတ်ပေးပါမည်။
Benefit will be paid as lump sum payment for total permanent disability due to injury with Doctor's recommendation for total permanent disability.

ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
Benefit for Injury

- ☐ အာမခံထားသူ ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်ပေါ်အခြေခံ၍ ရသင့်သည့် အကျိုးခံစားခွင့်ကို ထုတ်ပေးပါမည်။
Benefit will be paid base on Doctor's recommendation of doctor if the insured get injured.

ဆေးရုံတက်/ဆေးကုသစရိတ်ထုတ်ပေးခြင်း
Benefit for Hospitalization/medical expense reimbursement

- ☐ အာမခံထားသူသည် ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးကုသမှုခံယူသည့် ကာလအတွက် ရက်သတ္တပတ်တစ်ပတ်လျှင် ပုံသေကျပ် (၃,၂၀၀)နှုန်းဖြင့် ရက်သတ္တပတ် (၅၂)ပတ်အထိခံစားခွင့်ရှိပါသည်။
MMK 3,200/unit for (1)week up to maximum (52)weeks will be paid for expenses during hospitalization that the insured undergo treatment due to injury.
- ☐ အာမခံထားသူသည် ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးကုသမှု ခံယူပြီးသော်လည်း အလုပ်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့ အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိသည့် ကာလအတွက် ရက်သတ္တပတ်တစ်ပတ်လျှင် ပုံသေကျပ်(၃,၂၀၀) နှုန်းဖြင့် ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ်(၅၂)ပတ်အထိခံစားခွင့်ရှိပါသည်။
MMK 3,200/unit for (1)week up to maximum (52)weeks including expenses during hospitalization will be paid if the insured not able to work completely due to injury after the hospital treatment.

အကျိုးခံစားခွင့်အကျိုးမဝင်သည့်အချက်များ

Exclusion

- (က) ရှိရင်းစွဲ ကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲ ရောဂါဘယများကြောင့် ဖြစ်ပွားခြင်း
- (a) Pre-existing medical conditions
- (ခ) မိမိကိုယ် မိမိ သေကြောင်းကြံစည်ခြင်း
- (b) Suicidal
- (ဂ) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာ ရရှိစေခြင်း
- (c) Intentional self-inflicted injury
- (ဃ) ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသော မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စသည်များ
- (d) Delivery/miscarriage that is not due to Travel accident
- (င) ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း
- (e) Intentionally committing a crime unlawfully
- (စ) မူးယစ်ဆေးဝါးသုံးစွဲခြင်း
- (f) Intoxicating drugs
- (ဆ) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ပြည်တွင်းစစ်၊ အကြမ်းဖက်ဖျက်ဆီးခြင်းနှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း
- (g) War, Riot, Strike, Civil war, Vandalizing, Public Assets, Civil unrest, and Terrorism
- (ဇ) (င)၊ (စ) နှင့် (ဆ) ပါ အကြောင်းအရာများနှင့် ယင်းတို့၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်း နှင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည်များ
- (h) Death , Total permanent disability and Injury that are related with (e),(f)and (g)

Hotline နံပါတ် 09 777 100 999 , 09 777 100 555 သို့အချိန်မရွေး ဖုန်းဆက် အကြောင်းကြားနိုင်ပါသည်။

“မှတ်ချက်”

ဤစာရွက်စာတမ်းသည် ယေဘုယျသတင်းအချက်အလက်မျှသာဖြစ်ပါသည်။ အာမခံသော စာချုပ်မဟုတ်ပါ။ အာမခံ(သို့မဟုတ်) ဝန်ဆောင်မှုအား ဝယ်ယူရန်ကမ်းလှမ်းချက်လည်း မဟုတ်ပါ။ ထို့အပြင်တစ်စုံတစ်ရာကို အာမခံပေးခြင်း (သို့မဟုတ်) ငွေကြေးဆိုင်ရာကို အကြံပေးခြင်းလည်းမဟုတ်ပါ။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီချုပ်ဆိုထားသောစာချုပ်ကို စိတ်ဝင်စားပါကဝယ်ယူရန် သင့်မသင့်ကို အထက်ဖော်ပြပါအချက်များအားဖတ်ရှုလေ့လာပြီးမှသာ ဆုံးဖြတ်ဝယ်ယူရန်ဖြစ်ပါသည်။

“Remark”

This checklist is general information only. This is not insurance policy (or) not proposal form. Also this is not financial advisory, insuring contract. You are required to know and understand all the terms and conditions stated above before signing this checklist.

အာမခံလက်ခံသူ
Insurer

အာမခံထားသူ
Insured

လက်မှတ်
Signature

လက်မှတ်
Signature

ဝန်ထမ်းအမည်
Employee's Name

ရာထူး

Position

ရက်စွဲ

Date

အမည်

Name

ဖုန်းနံပါတ်

Phone No.

ရက်စွဲ

Date